

ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန။
အမြတ်တော်ခွန်ဌာနခွဲ။
(၁၉၄၂ ခုနှစ်၊ အမြတ်တော်ခွန်ဆိုင်ရာနည်းဥပဒေများ)
အမှတ် ၃၉
ရန်ကုန်မြို့၊ ၁၃၀၄ ခု၊ နတ်တော်လဆန်း ၉ ရက်။
(၁၉၄၂ ခု၊ ဒီဇင်ဘာလ ၁၆ ရက်။)

အမှတ် ၃၉။ ။ ၁၉၄၂ ခု၊ အမြတ်တော်ခွန်တချက်လွှတ်အမိန့်ပုဒ်မ ၃၇ တွင်၊ ခွင့်ပြုထားသည့် အတိုင်း၊
၎င်းခွင့်ပြုချက်ကိုလိုက်နာဆောင်ရွက်ခြင်းအားဖြင့်၊ အောက်ပါနည်းဥပဒေများကို အစိုးရကပြ ဌာန်းထုတ်ပြန်လိုက်သည်။
၎င်းတို့သည်ကား-

- ၁။ ။ ဤနည်းဥပဒေများကို ၁၉၄၂ ခုနှစ်၊ အမြတ်တော်ခွန်ဆိုင်ရာနည်းဥပဒေများဟုခေါ်တွင်စေရမည်။
- ၂။ ။ တချက်လွှတ်ဥပဒေပုဒ်မ ၉ (၂) (ခ) အရ၊ အဆောက်အဦများ၊ စက်၊ စက်ကိရိယာ၊ ပရိဘောဂ၊ ပစ္စည်းကိရိယာ၊
သို့မဟုတ်တန်ဆာပလာတို့၏ တန်ဖိုးယုတ်လျော့သည့်အတွက် သက်ညှာသင့်ငွေကို
အောက်တွင်ဖော်ပြထားသည့်စာရင်းအရ ခွင့်ပြုမည်ဖြစ်ကြောင်း။
- ပုဒ်မ ၉ (၂) (ခ) အရအဆောက်အဦများ၊ စက်၊ စက်ကိရိယာ၊ သို့မဟုတ် ပရိဘောဂများ၏ နှစ်စဉ်တန်ဖိုး
ယုတ်လျော့သည့်အတွက် အောက်ပါနှုန်းထားသည့်အတိုင်း သက်သာခွင့်ပြုမည်ဖြစ် ကြောင်း။

	တန်ဖိုးပေါ်၌
အဆောက်အဦများ၊ စက်၊ စက်ကိရိယာ၊ သို့မဟုတ် ပရိဘောဂများ၏အတန်းအစား။	လျော့သင့်သော အကြောင်းအရာ။
	ရာခိုင်နှုန်း။

၁။ ။ အဆောက်အဦများ-

(၁) လက်ရွေးစင်ပစ္စည်းဖြင့် ခိုင်ခန့်စွာဆောက်လုပ်ထားသည့် ပဌမအတန်းအစား အဆောက်အဦများ။	၂ (၁/၂)
---	---------

(၂) ဒုတိယအတန်းအစားအဆောက်အဦများ	၅
--------------------------------	---

(၃) သစ်သားဖြင့်သာ ဆောက်လုပ်ထားသည့် ခေတ္တယာယီအဆောက်အဦများ။	၁၀
---	----

၂။ ။ စက်၊ စက်ကိရိယာ၊ သို့မဟုတ် ပရိဘောဂသာမန်နှုန်း	၅
---	---

အောက်ပါပစ္စည်းများအတွက်အထူးနှုန်းများပြဋ္ဌာန်းထားသည်-

(က) (၁) ဂျုံစက်၊ ဆန်စက်၊ အရိုးစက်၊ သကြားစက်၊ အရက်စက်၊ ရေခဲစက်၊
ဘိလပ်ရေစက်နှင့်မီးခြစ်စက်များတွင်အသုံးပြုသည့်စက်ကိရိယာများအတွက်။ ၆ (၁/၄)

(၂) စက္ကူစက်၊ သင်္ဘောကျင်းနှင့်သံကိရိယာစက်၊ သံနှင့်ကြေးဝါသွန်းလုပ်သည့်အလုပ်ရုံ၊
သတ္တုသွန်းလုပ်သည့်အလုပ်ရုံ၊ လျှပ်စစ်ဓါတ်မီးစက်၊ မော်တော်ယာဉ်ပြင်သောစက်၊
ဓါတ်ရေစိမ့်သောအလုပ်ရုံ၊ ကျောက်ခွဲစက်၊ ဆီကြိတ်သောစက်၊ ဓါတုဗေဒဆေးများ
ပြုလုပ်သော အလုပ်ရုံ၊ ဆပ်ပြာနှင့်ဖယောင်းတိုင်လုပ်သောစက်၊ ထုံးလုပ်သောစက်၊
သစ်စက်၊ ဆေးဆိုးစက်နှင့် ဘိလပ်မြေစက် တို့တွင် အသုံးပြု သောကိရိယာများအတွက်။ ၇ (၁/၂)

(၃) အုတ်လုပ်သောစက်၊ အုတ်ကြွပ်လုပ်သောစက်၊ ထောပတ်ချက်သောစက်၊
မျက်မှန်နှင့်ဆိုင်သောကိရိယာများ၊ ကျောက်မီးသွေး၊ အင်္ဂတေပိုက်လုံးများ၊ ဖန်ချက်
စက်များ၊ စကားပြောကြေးနန်း ကုမ္ပဏီ၊ သတ္တုတွင်းများ၊ ကြေးနန်းကြိုးနှင့်သံလုပ်
သောစက်များတို့တွင်သုံးသော ကိရိယာများအတွက်။ ၁၀

(ခ) ပျော်ပွဲစားရုံနှင့် အခပေးရန်တည်းခိုစားသောက်ရာ အိမ်များတွင် အသုံးပြုသော
ပရိဘောဂများအတွက်။ ၇ (၁/၂)

(ဂ) (၁) ဂဏန်းသင်္ချာတွက်သည့်စက်၊ လက်နှိပ်စာပုံနှိပ်စက်၊ အဝီစိတွင်းတူးစက်၊
အင်္ဂတေတိုင်အုတ်မြစ်ရိုင်းသွင်းသောစက်၊ ခြေအိပ်ပန်းထိုးနှင့် သက်ဆိုင်သည့် အပ်ချုပ်
စက်များတို့တွင် အသုံးပြုသည့်ကိရိယာများအတွက်။ ၁၀

(၂) ရွက်ထည်နှင့်သားရေချုပ်စက် ၁၂ (၁/၂)

(၃) အရောင်းအဝယ်ကုန်သွယ်မှုအတွက် သက်သက်အသုံးပြုသော မော်တော်
ယာဉ်နှင့်တိုင်းရင်းဖြစ်ကြံကြိတ်စက်များ။ ၁၅

(၄) အငြိုးမော်တော်ယာဉ်၊ မော်တော်လော်ရီများနှင့်ဘက်(စ်) ကားများလန်ချားများ၊
ဘေးတွဲနှင့်စက်ဘီးများ၊ မြင်းရထားများ။ ၂၀

(ဃ) ဆားလုပ်ငန်းကိရိယာများ ၁၀

၃။ လျှပ်စစ်ဓါတ်မီးနှင့်ဆိုင်သောကိရိယာများ-

(က) ဓါတ်အိုး ၁၅

(ခ) အခြားလျှပ်စစ်စက်များ	...	...	၇ (၁/၂)
(ဂ) အပေါ်တွင်တပ်ဆင်သောဓါတ်ကြိုးများ	...	...	၂ (၁/၂)
(ဃ) ဆေးဘက်ဆိုင်ရာလျှပ်စစ်ဓါတ်မှန်နှင့်ကိရိယာများ	...	...	၂၀
(င) ရုပ်ရှင်ကားများလုပ်သောစက်	...	...	၁၅
၄။ ။ ရေအားဖြင့်အသုံးပြုသောလျှပ်စစ်စက်နှင့်သက်ဆိုင်သောကိရိယာများ			၂ (၁/၂)
၅။ ။ လျှပ်စစ်ဓါတ်ရထားများသွားရန်လမ်း	...	...	၇ (၁/၂)
၆။ ။ လျှပ်စစ်ထရော်လီဘက်(စ်) ကားများ	...	...	၁၀
၇။ ။ အထွေထွေသုံးစက်ကိရိယာတန်ဆာများ	...	...	၅
၈။ ။ ရေနံတွင်းနှင့်ရေနံဓါတ်ငွေ့အတွက်သုံးရန်စက်ကိရိယာများ။			
(က) အချေးအညှော်ကျွတ်ရန်သုံးသောစက်များ-			
(၁) ရေနွေးအိုးများ	...	...	၁၀
(၂) စက်နှိုးကိရိယာများ	...	...	၅
(၃) ရေနံစုတ်ရန်ကိရိယာ	...	...	၁၀
(ခ) ရေနံတွင်းတူးရာတွင်အသုံးပြုသောကိရိယာများ-			
(၁) ရေနွေးအိုး	...	...	၁၀
(၂) စက်နှိုးကိရိယာများ	...	...	၅
(၃) ရေနံစုတ်ရန်ကိရိယာ	...	...	၇ (၁/၂)
အောက်ပါပစ္စည်းများအတွက်မှာ-			
(၁) မြေအောက်တွင်ဆင်ထားသောပစ္စည်းများ	...	...	၁၀၀
(၂) မြေပေါ်တွင်ဆင်ထားသည့်-			
(က) ရွှေ့ပြောင်းနိုင်သောရေနွေးအိုး၊ တွင်းတူးကိရိယာ၊ ရေနံပေါ်တွင်ဆင်ထား			၂၅

သောက်ရိယာများ။

(ခ) ရေနံလှောင်ကန်များ ... ၁၀

(ဂ) ဆက်သွယ်သည့်ပိုက်လုံးများ၊ ကိရိယာနှင့်စက်များ။ ၁၀

၉။ ။ သင်္ဘောများ။

(၁) (က) သမုဒ္ဒရာ ပင်လယ်ကူးရေနွေးငွေ့အားဖြင့်သွားသည့်မီးသင်္ဘောများ။ ၅

(ခ) ရွက်အားဖြင့်သွားသည့်ပင်လယ်ကူးသင်္ဘော ... ၄

(၂) (က) တိုင်းပြည်အတွင်းသွားလာသည့်မီးသင်္ဘောများ ... ၅

(ခ) ဆွဲလှေများ၊ တုန်ကင်း၊ မော်တော်ဘုတ်များ၊ ပွဲချိတ်လှေများ ... ၁၀

၁၀။ ။ သတ္တုတွင်းများနှင့် ၅

ကျောက်ကြမ်းများတွင်အသုံးပြုရန်စက်ကိရိယာစသည်များ။

၁၁။ ။ လေယာဉ်ပျံလုပ်စက်-

(၁) လေယာဉ်ပျံ ... ၂၅

(၂) လေကြောင်းဆိုင်ရာစက်များ ... ၃၃ (၁/၃)

(၃) လေကြောင်းနှင့်ဆိုင်သောခါတ်ပုံကိရိယာတန်ဆာများ ... ၂၀

၃။ ။ ပုဒ်မ ၁၄ အရ၊ လူတစ်ဦးတယောက်အတွက်ဖြစ်စေ၊ အစုစပ်အဖွဲ့များအတွက်ဖြစ်စေ၊ အိုးအိမ်ပစ္စည်းမခွဲနေထိုင်သည့်အိမ်ထောင်သားစုများအတွက်ဖြစ်စေ၊ အမြတ်တော်ခွန်စည်းကြပ်ရန်ဖြစ်သောဝင်ငွေစာရင်းမှာအောက်ဖော်ပြပါပုံစံအတိုင်းပင်ဖြစ်စေရမည်။

ဗမာနိုင်ငံတော်အမြတ်တော်ခွန်ဌာနခွဲ။

၁၉၄၂ ခု၊ တချက်လွှတ်အမိန့်အမှတ်စဉ် ၅။

(ပုဒ်မ ၁၄ အရ၊ အမြတ်အစွန်းဝင်ငွေစာရင်း။)

အမြတ်တော်ခွန်နှစ်၊ ၁၉၄- ၁၉၄ ။

ဝင်ငွေစာရင်းတင်သွင်းသူအမည်-

အလုပ်အကိုင်-

နေရပ်-

၁၉၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စေ့ကုန်သည့် ၁၂ လအတွက်၊ စည်းကြပ်အပ်သောအမြတ်အစွန်းဝင်ငွေစာရင်း။

ငွေဝင်လမ်းများ။			အမြတ်အစွန်း။	ဝင်ငွေပေါ်တွင် ကောက်ခံပြီးဖြစ်သည့် အမြတ်တော်ခွန်။	
၁။	လစာကြေးငွေများ (၎င်းဝင်ငွေတွင်၊ လုပ်ကိုင်ခငွေ၊ အငြိမ်းစား		ကျပ်။	ကျပ်။	ဆင့်။
။	ပင်စင်လစာ၊ ဆုတော်ငွေနှင့် အလားတူ ဝင်ငွေများပါဝင်လေသည်။။				
၂။	ပစ္စည်း (အဆောက်အဦး) ကျောဘက်ရှိ (က) ပုံစံ အကျယ် ဖော်ပြရန်လို				
။	သည်။				
၃။	အရောင်းအဝယ်၊ ကုန်သွယ်မှု (ဤနေရာတွင်အမြတ်အရှုံး၊				
။	မည်ကဲ့သို့တွက် စစ်ရသည်ကို ဖော်ပြသည့်စာရင်းတစ်ခုပူးတွဲတင်ပြရန်လိုသည်။။				
၄။	သိပ္ပံပညာသည်အလုပ်	...			
။					
၅။	အပေါင်အနှံ၊ ချေးငွေ၊ ဘဏ်တိုက်စသည်တို့မှရရှိသောငွေတိုး		...		
။					
၆။	အထက်ပါငွေဝင်လမ်းများမှတစ်ပါး၊ အခြားနည်းဖြင့်ဝင်ငွေ		...		
။					
	အစုစုပေါင်းငွေ		...		

အထက်ပါစာရင်းတွင်ဖော်ပြသည့်အကြောင်းအရာများသည်ကျွန်ုပ်သိမှတ်ယုံကြည်သည့်အတိုင်းမှန်ကန်
ပြည့်စုံကြောင်းဝန်ခံပါသည်။

နေ့စွဲ_____

လက်မှတ်။_____

(က) ပုံစံ။

(၁)	အမှတ်စဉ်၊	ခွန်ခံရန်စရိတ်ထွက်ပေးမှုများ။																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																	
-----	-----------	-------------------------------	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--

၄။ ။ ပုဒ်မ ၁၉ အရ၊ အမြတ်တော်ခွန်တောင်းဆိုသည့် အမိန့်စာမှာအောက်ဖော်ပြပါ ပုံစံအတိုင်းပင် ဖြစ်စေရမည်။

ဗမာနိုင်ငံတော်အမြတ်တော်ခွန်ဌာနခွဲ။

၁၉၄၂ ခု၊ တချက်လွှတ်အမိန့်အမှတ်စဉ် ၅။

(ပုဒ်မ ၁၉ အရ၊ အမြတ်တော်ခွန်တောင်းခံသည့်အမိန့်စာ။)

သို့ပေးရန်။

ဦး/ ဒေါ် အား၊ ၁၉၄၂ ခုနှစ်အတွက်ကြိုတင်၍၊ ကျောဘက်တွင်ရှိ အမြတ်တော်ခွန် စည်းကြပ်
သည့်ပုံစံတွင်ဖော်ပြ ပါရှိသည့်အတိုင်း၊ အမြတ်တော်ခွန်ငွေပေါင်း ကျပ် ဆင့်ကို စည်းကြပ်ပြီးပါပြီ။
(၎င်းပြင်ဒဏ်ငွေ ကျပ်ကိုလည်းတပ်ရိုက်ပြီးပါပြီ။)

၂။ အမြတ်တော်ခွန်ငွေပေါင်း ကျပ် ဆင့်ကို မြို့ရှိ ငွေတိုက်အရာရှိ၊ လက်အောက်ငွေတိုက်အရာရှိ/
ယိုကိုဟာမားဘဏ်တိုက်မန်နေဂျာ သို့၊ ၁၉၄၂ ခုနှစ်၊ လ ရက်နေ့ တွင်ဖြစ်စေ၊ ၎င်းနေ့မတိုင်မှီဖြစ်စေ၊
ပေးဆောင်ရပါမည်။ ယင်းသို့ပေးဆောင် သည့်အခါ ပြေစာတခု ပေးပါလိမ့်မည်။

၃။ အဆိုပါနေ့ရက်အတွင်း အမြတ်တော်ခွန်ငွေကို မပေးမဆောင်ပျက်ကွက်ခဲ့ပါလျှင်၊ ကြီးလေးသော
ဒဏ်ငွေကိုလည်းထမ်းဆောင်ရပါလိမ့်မည်။

၄။ အခွန်တော်စည်းကြပ်ခြင်းကို မကျေမနပ်ရှိခဲ့ပါလျှင် မြို့ရှိ၊ အမြတ်တော်ခွန်ဌာနခွဲ ဒုတိယညွှန်ကြားရေးဝန်ထံသို့၊
ဤအမိန့်စာရရှိသည့်နေ့မှ၊ ရက် ၃၀ အတွင်းအယူခံဝင်ခွင့်ရရှိပါသည်။

သို့မဟုတ်

တချက်လွှတ်အမိန့်ပုဒ်မ ၁၇ (၂) အရ၊ အမြတ်တော်ခွန်စည်းကြပ်ခြင်းခံရ၍၊ အယူခံဝင်ခွင့်ရရှိလိမ့်မည် မဟုတ်ပါ။

၅။ အခွန်တော်ငွေပေးသွင်းသည့်အခါ၊ ဤအခွန်တော်တောင်းခံသည့်အမိန့်စာနှင့်အတူ ပူးတွဲပါရှိသည့်ငွေသွင်းဖြတ်ပိုင်းနှင့်ပေးသွင်းရပါမည်။

အမြတ်တော်ခွန်ဝန်ထောက်။

နေ့စွဲ။ _____

အမြတ်တော်ခွန်စည်းကြပ်သည့်ပုံစံ။

၁၉၄၂ ခု၊ တချက်လွှတ်အမိန့်အမှတ် ၅။

(ပုဒ်မ ၁၇(၁/၂)။)

၁၉ - ၁၉ ခုနှစ်အတွက်စည်းကြပ်ခြင်း။

ခရိုင်၊ သို့မဟုတ်တိုက်နယ် _____

အမြတ်တော်ခွန်စည်းကြပ်ခံရသူအမည်။

အမှုတွဲအမှတ်။

နေရပ်။

ငွေတောင်းစာရင်းအမှတ်။

အမှတ်စဉ်။

ဝင်ငွေအမျိုးအစားအကျယ်စာရင်း။

ဝင်ငွေပေါင်း။

ဝင်ငွေအပေါ်တွင်

မူလကနှုတ်ယူပြီး

ဖြစ်သောအမြတ်

တော်ခွန်။

အကြောင်းအရာ။

ကျပ်။

ကျပ်။

ဆင့်။

၁ လစာကြေးငွေ

၂ ပစ္စည်း၊ အဆောက်အဦး

၃ ရောင်းဝယ်လုပ်ဆောင်မှု

၄ သိပ္ပံပညာသည်အလုပ်

၅ အခြားနည်းဖြင့်ဝင်ငွေများ

(က) အမြတ်တော်ခွန်စည်းကြပ်သင့်သောငွေပေါင်း

(ခ) စည်းကြပ်သည့်နှုန်းထားငွေတရာလျှင်

(ဂ) အမြတ်တော်ခွန်သင့်ငွေ

- (ဃ) ပုဒ်မ ၁၂ အရ၊ ခုနှစ်ရန်ငွေ
- (င) လခကြေးငွေပေါ်တွင်မူလကပင်ခုနှစ်ပြီးသည့်ငွေ ...
- (စ) ပေးသွင်းပြီးအမြတ်တော်ခွန်ငွေမှလျှော့သင့်ငွေနှင့်ပြန်ထုတ်ပေးသင့်ငွေ
- (ဆ) ပုဒ်မ ၁၈ သို့မဟုတ် ၃၁ (၁) အရဒဏ်ငွေ ...
- (ဇ) အသားတင်ငွေဆောင်သင့်
(သို့မဟုတ်ပြန်ထုတ်ပေးသင့်) ငွေ ...

(ဂဏန်းနှင့်အက္ခရာနှစ်မျိုးလုံး)

၀၀၀၀ ကျပ်။ ၀ ဆင့်၊

နေ့စွဲ။ _____

အမြတ်တော်ခွန်ဝန်ထောက်။

၅။ ။ ဗမာနိုင်ငံတော်အတွင်းအရောင်းအဝယ်ကုန်သွယ်မှုနှင့်ပတ်သက်၍ တိုက်ရိုက်နည်းအားဖြင့်သော် ၎င်း၊
သွယ်ဝိုက်သောနည်းအားဖြင့်သော်၎င်း၊ ဗမာနိုင်ငံတော်၏အပတ်တွင်နေထိုင်လျက်ရှိသောမည်သည့် ပုဂ္ဂိုလ်အား၊
တိုးတက်ဖြစ်ထွန်းသည်၊ သို့မဟုတ် ပေါ်ပေါက်လာသည့်အမြတ်အစွန်းကိုဖြစ်စေ၊ ဝင်ငွေကို ဖြစ်စေ၊
အမှန်အကန်တွက်စစ်၍ရမည်မဟုတ်ဟု အမြတ်တော်ခွန်ဝန်ထောက်ကထင်မြင်ပါမူ၊ အထက်ပါ
အကြောင်းများအားဖြင့်တိုးတက်ဖြစ်ထွန်း၊ သို့မဟုတ် ပေါ်ပေါက်လာသည့်ရောင်းရသောအစုစုငွေပေါင်း အပေါ်တွင်
အမြတ်တော်ခွန်ဝန်ထောက်၏ သဘောအရ သင့်တော်သည့်ရာခိုင်နှုန်းထားအတိုင်းဖြစ်စေ၊
အခြားသင့်တော်ရာနည်းဖြင့်ဖြစ်စေ၊ အမြတ်တော်ခွန်စည်းကြပ်သင့်သည့်ဝင်ငွေ၊ သို့မဟုတ်
အမြတ်အစွန်းများကိုတွက်စစ်နိုင်လေသည်။

၆။ ။ တချက်လွှတ်အမိန့်ပုဒ်မ ၂၈ (၂) တွင်၊ ညွှန်ကြားထားသည့်နည်းလမ်းအရ မည်သည့်အရောင်းအ
ဝယ်ကုန်သွယ်မှုမှမဆိုရရှိသောဝင်ငွေ၊ သို့မဟုတ်အမြတ်အစွန်းများကိုနည်းဥပဒေ ၅ အရအမြတ်တော်
ခွန်စည်းကြပ်နိုင်လေသည်။

အမိန့်အရ။

ဘိုးစ။

အတွင်းဝန်။

ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန။